

အပိုင်ပိုင်
AWIG - AWIG

ကမာကမာကမာကမာကမာ

DESA PAKRAMAN BILA TUA



ကမာကမာကမာ

DESA BILA

ကမာကမာကမာကမာကမာ

KECAMATAN KUBUTAMBAHAN

ကမာကမာကမာကမာ

KABUPATEN BULELENG

පිහසි

PIDAGING

එකතුවේ 39 වන වගුවේ පවතින පවුල් නම.

MAKA BANTANG AWIG-AWIG DESA PAKRAMAN BILA TUA

මුළු පිහසි	1
MURDA - CITTA	1
ප්‍රථම සර්ග්	: භාග්‍ය භික්ෂු භික්ෂු	2
PRATAMA SARGAH	: ARAN LAN WAWIDANGAN DESA	2
ඉන්ද්‍රිය සර්ග්	: පරිච්ඡේදන චරිත	2
DWITIYAS SARGAH	: PATITIS LAN PAMIKUKUH	2
ත්‍රිත්ව සර්ග්	: සුඛ භව පවුල්	3
TRITIYAS SARGAH	: SUKERTA TATA PAKRAMAN	3
	පවුල්. 1. පිහිටුම්	3
	Palet 1. Indik Krama	3
	පවුල්. 2. පිහිටුම්, භාග්‍ය භව	7
	Palet 2. Indik Prajuru/Dulu Desa	7
	පවුල්. 3. පිහිටුම්	7
	Palet 3. Indik Kulkul	9
	පවුල්. 4. පිහිටුම්	11
	Palet 4. Indik Paruman	11
	පවුල්. 5. පිහිටුම්	14
	Palet 5. Indik Druwen Desa	14
	පවුල්. 6. පිහිටුම්	15
	Palet 6. Indik Sukerta Pamitegep	15
	කපි. 1. කන්තක	15
	Kaping 1. Karang lan Tegal	15
	කපි. 2. පවුල්	16
	Kaping 2. Pepayonan	16
	කපි. 3. භව	17
	Kaping 3. Wewangunan	17
	කපි. 4. භව	18
	Kaping 4. Wewalungan	18
	කපි. 5. භව	19
	Kaping 5. Bhaya	19
	කපි. 6. පවුල්	21
	Kaping 6. Penyanggran Banjar	21

ပထမဆုံးပုဒ်

PRATAMA SARGAH

ဟာကည့်ရှ်တိမာကရုဏ

ARAN LAN WEWIDANGAN DESA

ပရတဝါ၊ ခါ၊

Pawos 1

ခါ၊ ရဟက ပုဒ်ခိမိ ပဗေဗ ရဟက ပညပညိလဗေဗ ..

(1) Desa puniki mewasta Desa Pakraman Bila Tua

ဗျ၊ ခိမိကည့်ရှ်တိမာကရုဏ ပဗေဗလ္လဗျံ :

(2) Jebar kakuwub wewidangania mewates nyatur :

ဟ၊ ခိမိရဟကါ၊ ရဟက ဒေဗဗလ္လဗျံ .

ha. Sisi Wetan : Desa Adat Tamblang

က၊ ခိမိခိဗျါ၊ ဗျကည့ဗ၊ ရဟက ဒေဗဗလ္လဗျံ .

na. Sisi Kidul : Tukad Aya/Desa Adat Bontihing

ခ၊ ခိမိကရုဏါ၊ ဗျကည့ဗ၊ ရဟက ဒေဗဗလ္လဗျံ .

ca. Sisi Kulon : Tukad Aya/Desa Adat Sawan

ဂ၊ ခိမိရုဏ၊ ရဟက ဒေဗဗလ္လဗျံ .

ra. Sisi Lor : Desa Adat Bila Bajang

ဗျ၊ ရဟက ပညပညိလဗေဗ ကည့်ရှ်တိမာကရုဏ ခိမိကည့်ရှ်တိမာကရုဏ :

(3) Desa Pakraman puniki kewangun antuk tigang Banjar :

ဟ၊ ဗျကည့ဗ .

ha. Banjar Kaja

က၊ ဗျကည့ဗ .

na. Banjar Tengah

ခ၊ ဗျကည့ဗ .

ca. Banjar Kelod

ဒွိတိယဆုံးပုဒ်

DWITIYAS SARGEH

ပဗိဗိဗ္ဗကဝိဗျကရု

PATITIS LAN PAMIKUKUH

ပရတဝါ၊ ဗျ၊

Pawos 2

ရဟက ပညပညိလဗေဗ ကည့်ရှ်တိမာကရုဏ ပဗိဗိဗ္ဗကရု :

Desa Pakraman puniki ngemanggehang pamikukuh :

ဟ၊ ပဗ္ဗကလ္လဗျံ .

ha. Pancasila

က၊ ဝုဏ် ဝုဏ်ဗဗ်၊ ခါဗိဗိဗ္ဗ ပဗိဗိဗ္ဗကရု .

na. Undang-Undang Dasar 1945 pamekas pasal 18

ca. Perda Propinsi Bali Nomor 03 Tahun 2001

ca. Perda Propinsi Bali Nomor 03 Tahun 2001

ra. Tri Hita Karana manut sada cara Agama Hindu

ra. Tri Hita Karana manut sada cara Agama Hindu

පරතංචි. 3

Pawos 3

ලුවිර පටිටිසි ඉසුභ පක්‍රම කඩිනි ඉසුර :

Luwir patitis Desa Pakraman kadi ring sor :

හා. මිකුකුහි මිවහ් නෙරාජෙංග් සාං හ්‍යාංග් ආගමා .

ha. Mikukuhin miwah ngerajegang Sang Hyang Agama.

නා. නිංගිලාංග් තා ප්‍රාච්ඡිනිංග් මාගාමා .

na. Nginggilang tata prawertining magama.

සා. නෙරාජෙංග් කසුකර්තාංග් සාහා පාච්ඡිනිංග් සාමි සෙකාලාංග් නිස්කාලාංග් .

ca. Ngerajegang kasukertan desa saha pawongannia sami sekala lan niskala.

ත්‍රිතිය සර්ග්

TRITIYAS SARGAH

සුකර්තා තා පක්‍රමා

SUKERTA TATA PAKRAMAN

පරතංචි. 4

Paret 1

භික්ෂිකුල

Indik Krama

පරතංචි. 6

Pawos 4

සානෙ කෙබාච්ඡිනිංග් පුනිකා :

Sane kebawos Krama Desa inggih punika :

ඒ. කුලාච්ඡිනිංග් හිංදු ආගමාංග් තුර සම්පූර්ණ වශයෙන් මාරාබියාංග් නෙලිංගිහිංග් කරාංග් පාක්‍රමාංග් .

(1) Kulawarga sane magama Hindu tur sampun marabian ngelinggihin karang desa pa-

ක්‍රමාංග් . හිංගිහිංග් නෙලිංගිහිංග් කුලාච්ඡිනිංග් කහ්‍යාංග් ආගමාංග් .

kraman, inggihan nenten saha nyungsung Kahyangan Desa.

ඉ. සාජාබා පුනිකා කසිනාංග්ග් තාමි .

(2) Sajaba punika kasinanggeh tamiu.

පරතොඩි. ෧.

Pawos 5

ක්‍රමගතක පක්‍රමස්ථිත භූගත ගිණුම් කුණකඩි.

Krama Desa Pakraman Bila Tua wantah kuuban.

පරතොඩි. ෨.

Pawos 6

භූගත ගිණුම් කුණකඩි :

Ngawit dados krama desa :

ඒ. ගිණුම් කුණකඩි ගිණුම් කුණකඩි, සාමාන්‍ය නිකුත් කළ සාමාන්‍ය ගිණුම් කුණකඩි.

(1) Wit sangkaning wed Desa, sampun merabian saha sampun mabeyakala.

ඉ. පවත්වා ගන්නා ගිණුම් කුණකඩි.

(2) Malarapan antuk pawiwahan.

ඉ. පවත්වා ගන්නා ගිණුම් කුණකඩි පුද්ගලිකව පවත්වා ගන්නා ගිණුම් කුණකඩි.

(3) Maduluran antuk ngerereh pangupajiwa saha jumenek ring Desa Pakraman Bila Tua,

නිසාමාන්‍යව පිණිස සියලුම ගිණුම් කුණකඩි ගිණුම් කුණකඩි.

risampun negepin kadi makta ilikita saking kesahe.

පරතොඩි. ෩.

Pawos 7

පවත්වා ගන්නා ගිණුම් කුණකඩි :

Panemayan tedun makrama desa sangkaning :

ඒ. පවත්වා ගන්නා ගිණුම් කුණකඩි, නිකුත් කළ සාමාන්‍ය ගිණුම් කුණකඩි.

(1) Pawiwahan, nuju sangkepan desa tur sampun mabeyakala.

ඉ. පවත්වා ගන්නා ගිණුම් කුණකඩි, නිකුත් කළ සාමාන්‍ය ගිණුම් කුණකඩි.

(2) Ngerereh pangupa jiwa, nuju sangkepan desa tur sampun nawur penanjung batu.

පරතොඩි. ෪.

Pawos 8

පවත්වා ගන්නා ගිණුම් කුණකඩි පක්‍රමස්ථිත භූගත ගිණුම් කුණකඩි :

Swadarmaning Krama Desa Pakraman Bilatua luwire :

ඒ. පවත්වා ගන්නා ගිණුම් කුණකඩි සහ ගිණුම් කුණකඩි, පිණිස සහකාර පුද්ගලිකව.

(1) Patut satinut ring daging Awig-awig Desa Pakraman, miwah ring sahanan pararem
ගිණුම් කුණකඩි.

desa.

ඉ. පවත්වා ගන්නා ගිණුම් කුණකඩි පුද්ගලිකව ගිණුම් කුණකඩි :

(2) Patut masadok ring Prajuru desa rikala :

၈. ဓာတ်ပြားခံရတတ်စေရန်အတွက် ဆွေးနွေးရာတွင် ဆွေးနွေးရာတွင် ဆွေးနွေးရာတွင် ဆွေးနွေးရာတွင်

(2) Sajeroning ngenterang kasukertan niskala, kelian Desa Pakraman misinggihang para

ပဗ္ဗ. မှုခိုက်ရုံ။

Pemangku/Sulinggih.

ပရဏာမိ. နီရ.

Pawos 15

ပျံ့ပွားစေရန်အတွက် ဆွေးနွေးရာတွင် ဆွေးနွေးရာတွင် ဆွေးနွေးရာတွင်

Swadarmaning Kelian Desa Pakraman :

နီ. ရတနာခံပင်ပိုင်ရာအတွက် ခေတ်တော်တို့အတွက် ပာပူရမှု။

(1) Ngenterang pemargin sedaging Awig-awig miwah daging pararem desa.

၈. ကုန်တင်ရတတ်စေရန်အတွက် ဓာတ်ပြားခံရတတ်စေရန်အတွက် ဓာတ်ပြားခံရတတ်စေရန်အတွက်

(2) Nuntun tur ngenterang sajroning ngutupati kebecikan sane dados Patitis Desa sekala

လှည့်ပတ်။

lan niskala.

၉. ပရဏာမိနှင့်အညီ ပျံ့ပွားစေရန်အတွက် ဆွေးနွေးရာတွင် ဆွေးနွေးရာတွင်

(3) Mawesin tur niwakang pamutus ring krama Desa mareping wicaran Desa.

၉. ပစ္စည်းအရောင်းအဝယ်အတွက် ဆွေးနွေးရာတွင် ဆွေးနွေးရာတွင်

(4) Maka Duta Desa rikala matemuang bawos ring sapisira ugi.

၉. နေပူစိုက်ရတတ်စေရန်အတွက် ပာပူရမှု နိဂုံးဆုံးပေးရန်အတွက် ဆွေးနွေးရာတွင်

(5) Kesarengin olih para Pemangku nginggilang Sang Hyang Agama, kesucian

ကဏ္ဍတော်. ပရဏာမိ. ပစ္စည်းအရောင်းအဝယ် ဝိသေသအရ နိဂုံးဆုံးပေးရန်အတွက်

kahyangan, Pawongan, Palemahan, miwah tata caraning ngangge setra.

၉. ရတနာခံပင်ပိုင်ရာအတွက် ခေတ်တော်တို့အတွက် ပာပူရမှု။

(6) Ngenterang wewangunan druwen Desa.

နီ. ကုန်တင်ရတတ်စေရန်အတွက် ဓာတ်ပြားခံရတတ်စေရန်အတွက် ဓာတ်ပြားခံရတတ်စေရန်အတွက်

(7) Nuntun saha nyaksinin tata caraning ngaskara kauripan buate ngilitang pakulawar-

လှည့်ပတ်။

gane sami.

၁. ဝိသေသအရ ရတနာခံပင်ပိုင်ရာအတွက် ခေတ်တော်တို့အတွက် ပာပူရမှု။

(8) Miwah ngenterang sane tios-uosan manuting dresta.

ပရဏာမိ. နီရ.

Pawos 16

ပစ္စည်းအရောင်းအဝယ်အတွက် ဆွေးနွေးရာတွင် ဆွေးနွေးရာတွင် ဆွေးနွေးရာတွင်

Petias utawi paulih-ulihan Dulun Desa/Prajuru Desa :

နီ. ပရဏာမိနှင့်အညီ ပျံ့ပွားစေရန်အတွက် ဆွေးနွေးရာတွင် ဆွေးနွေးရာတွင်

(1) Polih pahpahan pelaba manut pararem rikala nenten Pujawali.

၅. ကျွန်ုပ်တို့ :
(2) Kulkul Banjar :

ကျွန်ုပ်တို့ ကပ်ပစ္စည်းတစ်စုံတစ်ရာကို :

Kulkul Banjar katepak taler tatenggeran :

ဟ. တီဟွန်ယဒုဂုဏဝရတံဝရဏာဝရယံဝဗျံပစ္စည်းတစ်စုံတစ်ရာကို. တစ်ပုဂ္ဂိုလ်တစ်ယောက်ဆီသို့ ကျွန်ုပ်တို့

ha. Tedun ngayah gotong royong muang sangkepan, tatepake pat sh kadi kulkul

ဝိ
ဂိဂုဏ .

ring Desa.

ဆ. ကပ်ပစ္စည်းတစ်ခုခုကို :

na. Kepancabaya, pahpahan ipun :

- ဂိတဆယ တစ်ပုဂ္ဂိုလ်တစ်ယောက်ဆီသို့ ကျွန်ုပ်တို့

- Jiwa baya tetepake (atulud bulus).

- ဂိနိဆယ တစ်ပုဂ္ဂိုလ်တစ်ယောက်ဆီသို့ ကျွန်ုပ်တို့

- Geni baya tetepake (duang tulud bulus).

- ဒေဝဆယ တစ်ပုဂ္ဂိုလ်တစ်ယောက်ဆီသို့ ကျွန်ုပ်တို့

- Arta baya tetepake (telung tulud bulus).

- ဂုဏဝယ ဆယ . တစ်ပုဂ္ဂိုလ်တစ်ယောက်ဆီသို့ ကျွန်ုပ်တို့

- Toyo baya tetepake (petang tulud bulus).

ဆ. ဂိကလဂုဏ်တစ်ခုခုကို ကျွန်ုပ်တို့

ca. Rikala wenten kelayu sekaran (telung tulud).

၆. ကျွန်ုပ်တို့ ကာကွယ်ရေးအဖွဲ့ :
(3) Kulkul sekaa Taruna-taruni :

ကျွန်ုပ်တို့ ကာကွယ်ရေးအဖွဲ့ ပြန်လည်ပေါင်းစည်းပေးရန်အတွက် ကျွန်ုပ်တို့

Kulkul sekaa Taruna-taruni puniki masuara macihna wenten Sangkepan muah tedun

ကယဒု, တစ်ပုဂ္ဂိုလ်တစ်ယောက်ဆီသို့ ကျွန်ုပ်တို့

ngayah, tetepake pateh sakadi tetepak kulkul Desa.

၇. ကျွန်ုပ်တို့ ကာကွယ်ရေးအဖွဲ့ ပြန်လည်ပေါင်းစည်းပေးရန်အတွက် ကျွန်ုပ်တို့

(4) Kulkul sekaa Gong puniki masuara macihna tedun ngayah. Tetepake pateh sekadi

တစ်ပုဂ္ဂိုလ်တစ်ယောက်ဆီသို့ ကျွန်ုပ်တို့

tetepakan kulkul Desa inggih ipun "Banban".

ပရဏာမိ, ခါးမိ.

Pawos 19

ပရဏာမိကပ်ပစ္စည်းတစ်ခုခုကို :

Sane kawenangan nepak kulkul inggih punika :

၁. ကျွန်ုပ်တို့ ကာကွယ်ရေးအဖွဲ့ ပြန်လည်ပေါင်းစည်းပေးရန်အတွက်

(1) Kulkul Desa Pakraman wenang katepak antuk "Kelian Desa".

၅. ကုလုလုဏ်တံခဲကပ်ပဏ္ဍနွဏ်လိဟဏ္ဍဏ် .

(2) Kulkul Banjar wenang katepak antuk "Kelihan Banjar".

၆. ကုလုလုဏ်တံခဲကပ်ပဏ္ဍနွဏ်လိဟဏ္ဍဏ်တံခဲကပ်ပဏ္ဍနွဏ် .

(3) Kulkul Teruna-teruni wenang katepak antuk "Kelihan Teruna-teruni".

၇. ကုလုလုဏ်တံခဲကပ်ပဏ္ဍနွဏ်လိဟဏ္ဍဏ်တံခဲကပ်ပဏ္ဍနွဏ် .

(4) Kulkul sekaa Gong wenang katepak antuk "Kelihan sekeha Gong".

၈. မပပိစဟုဂိပုဂုဏ်ရတနွဏ်ခိဗာပဏ္ဍာသယကပ်ကပ်ပဏ္ဍနွဏ်တံ

(5) Sapasira ugi prade wenten wicara Panca Baya kewenangan nepak kulkul Banjar tur

ကလွဲတံခဲဂိပုဂုဏ်ရတနွဏ်တံခဲကပ်ပဏ္ဍနွဏ် .

ngelantur nguningang ring prajuru Banjar daging wicarane.

၉. ပုဂုဏ်ရတနွဏ်ခိဗာပဏ္ဍာသယကပ်ကပ်ပဏ္ဍနွဏ်တံခဲကပ်ပဏ္ဍနွဏ်

(6) Prade wenten tan sangkaning pituduh Prajuru Desa muang Banjar nepak kulkul

မပပိစဟုဂိပုဂုဏ်ရတနွဏ်ခိဗာပဏ္ဍာသယ, ပဏ္ဍနွဏ်ခိဗာပဏ္ဍာသယ, မပပိစဟုဂိပုဂုဏ်ရတနွဏ်

malih tan wenten wicara kadi daging Panca baya, patut kakeniin pamidanda keh ipun

မာကုဗာပဏ္ဍနွဏ် .

manut pararem.

၁၀. ပုဂုဏ်ရတနွဏ်ခိဗာပဏ္ဍာသယကပ်ကပ်ပဏ္ဍနွဏ်တံခဲကပ်ပဏ္ဍနွဏ်, ရတနွဏ်ခိဗာပဏ္ဍာသယ

(7) Prade indike sakadi punika tiosang ring kulkul banjar, wong mamurug keni pami-

ယဏ္ဍကတုဏ်တံခဲကပ်ပဏ္ဍနွဏ်တံခဲကပ်ပဏ္ဍနွဏ် .

danda kawuwuhin antuk "Mahyu kulkul manut Upacara".

ပဏ္ဍနွဏ်. ၆.

Palet 4

ဟိန္ဒိကာရပဏ္ဍနွဏ်

Indik Paruman

ပရတဝါ. ၅၀.

Pawos. 20

၁၁. ပရတဝါ. မပပိစဟုဂိပုဂုဏ်ရတနွဏ်ခိဗာပဏ္ဍာသယကပ်ကပ်ပဏ္ဍနွဏ်တံခဲကပ်ပဏ္ဍနွဏ် :

(1) Paruman/sangkepan Desa Pakraman Bila Tua kawentenang :

ဟ. ဂဟိက ကုဏ္ဍတရုဏ်ကွဲကွဲခဲကပ်ပဏ္ဍနွဏ်. ဟိန္ဒိကာရပဏ္ဍနွဏ်

ha. Rahina Buda Wage nangken tigang sasih, inggih punika sangkepan ring

ပုဂုဏ်ရတနွဏ်ခိဗာပဏ္ဍာသယ .

pura Desa lan Puseh.

ခ. ဂဟိက ကုဏ္ဍပဏ္ဍနွဏ်ခိဗာပဏ္ဍာသယ. ဟိန္ဒိကာရပဏ္ဍနွဏ်

na. Rahina Buda Manis nangken tigang sasih, inggih punika sangkepan ring

ဣဒါ သံဟံ ဝိသိတဏ၊ ဗန္ဓာ ဣဒါ ဝိသိတိ ဣဒါ ဣဒါ ဣဒါ ဣဒါ ဣဒါ
Ida Sang Hyang Widhi Wasa, maka sarana Widhi widana inggih punika

ဣဒါ သံဟံ ဝိသိတဏ၊ ဣဒါ သံဟံ ဝိသိတဏ၊ ဣဒါ သံဟံ ဝိသိတဏ၊
"cane lam kuskus penyangkepan miwah runtutannyane".

ဂ၊ ဣဒါ သံဟံ ဝိသိတဏ၊ ဣဒါ သံဟံ ဝိသိတဏ၊ ဣဒါ သံဟံ ဝိသိတဏ၊
ra. Wusan pererisakan memargi kawentenang penyakcak, sapasira sane tan
မိသဏာ ဣဒါ သံဟံ ဝိသိတဏ၊ ဣဒါ သံဟံ ဝိသိတဏ၊ ဣဒါ သံဟံ ဝိသိတဏ၊
sida rawuh inggihan tan wenten atur uninga indike mapuangkid keni
ဣဒါ သံဟံ ဝိသိတဏ၊ ဣဒါ သံဟံ ဝိသိတဏ၊ ဣဒါ သံဟံ ဝိသိတဏ၊

dedosan manut pararem.

ဃ၊ ဣဒါ သံဟံ ဝိသိတဏ၊ ဣဒါ သံဟံ ဝိသိတဏ၊ ဣဒါ သံဟံ ဝိသိတဏ၊
ka. Sajroning ngambil pamutus patut mucukang Dharma tula, ngulati

ဃဏာ ဣဒါ သံဟံ ဝိသိတဏ၊ ဣဒါ သံဟံ ဝိသိတဏ၊ ဣဒါ သံဟံ ဝိသိတဏ၊
keadungan sareng sami, yang tan mresidayang patut kemanggehang
ပညာ ဣဒါ သံဟံ ဝိသိတဏ၊ ဣဒါ သံဟံ ဝိသိတဏ၊ ဣဒါ သံဟံ ဝိသိတဏ၊
pasuaran pinih akeh.

ဎ၊ ဣဒါ သံဟံ ဝိသိတဏ၊ ဣဒါ သံဟံ ဝိသိတဏ၊ ဣဒါ သံဟံ ဝိသိတဏ၊
da. Prade daging paruman tan keigumen jastos ping tiga, ring pararem, se-

ဎဏာ ဣဒါ သံဟံ ဝိသိတဏ၊ ဣဒါ သံဟံ ဝိသိတဏ၊ ဣဒါ သံဟံ ဝိသိတဏ၊
lanturnya Kelian wenang niwakang pamutus.

ပရတဝေါ၊ ဣဒါ၊

Pawos 21

ဣ၊ ဣဒါ သံဟံ ဝိသိတဏ၊ ဣဒါ သံဟံ ဝိသိတဏ၊ ဣဒါ သံဟံ ဝိသိတဏ၊
(1) Sajroning paruman Desa Kelihan Desa Pakraman patut natasang ngeninin*indik :

ဟ၊ ဣဒါ သံဟံ ဝိသိတဏ၊ ဣဒါ သံဟံ ဝိသိတဏ၊ ဣဒါ သံဟံ ဝိသိတဏ၊
ha. Unjuk lungsuring Pakraman, saha ayah-ayahan, brana, wewangunan,

ဟဏာ ဣဒါ သံဟံ ဝိသိတဏ၊ ဣဒါ သံဟံ ဝိသိတဏ၊ ဣဒါ သံဟံ ဝိသိတဏ၊
penelas miwah pengerauhan lan sane lian-lianan.

ဏ၊ ဣဒါ သံဟံ ဝိသိတဏ၊ ဣဒါ သံဟံ ဝိသိတဏ၊ ဣဒါ သံဟံ ဝိသိတဏ၊
na. Pangrencana prajuru ngeninin usaha kapungkur sajroning nincapang ke-

ဏဏာ ဣဒါ သံဟံ ဝိသိတဏ၊ ဣဒါ သံဟံ ဝိသိတဏ၊ ဣဒါ သံဟံ ဝိသိတဏ၊
becikan Tri Hita Karana lan panyredanane ring Ida Sang Hyang Parama-
ဏတိ ..

kawi.

ဣ၊ ဣဒါ သံဟံ ဝိသိတဏ၊ ဣဒါ သံဟံ ဝိသိတဏ၊ ဣဒါ သံဟံ ဝိသိတဏ၊
(2) Pamutus paruman Desa kemanggehang dados pamitegep daging awig-awig.

၆. ကန်ရေကန်ပင်ပင်၊ ± ၅၀၀၀၊ ရေပင်ပင်ကန်ကန်ပင်ပင်။

(5) Karang Desa Pakraman ± 2000 M², sane tan maduwe pipil.

၇. ဂွေကန်ကန်ပင်ပင်။

(6) Gong Kebyar abarung.

၈. လှေကန်ပင်ပင်။

(7) LPD.

ပရဝေ၊ ဗွေ၊

Pawos 24

ပရဝေကန်ပင်ပင်ကန်ပင်ပင် :

Pangrawuhan Desa Pakraman Bila Tua :

၁. ဗွေကန်ပင်ပင်ကန်ပင်ပင်။

(1) Upon-upon tanah druwen Desa.

၂. ဗွေကန်ပင်ပင်ကန်ပင်ပင်။

(2) Urunan saking krama Desa.

၃. ပရဝေကန်ပင်ပင်ကန်ပင်ပင်။

(3) Paica saking Guru Wisesa.

၄. ပရဝေကန်ပင်ပင်ကန်ပင်ပင်။

(4) Punia saking para puniawan.

၅. ပရဝေကန်ပင်ပင်ကန်ပင်ပင်ကန်ပင်ပင်။

(5) Salwiring druwen Desa patut wenten ilikitannya.

၆. ကန်ကန်ပင်ပင်ကန်ပင်ပင်ကန်ပင်ပင်ကန်ပင်ပင်။

(6) Tan kalugra ngadol/ngesahang druwen Desa sadurung kacumpuhin paruman krama.

ပရဝေ၊ ၆။

Palet 6

ဟိန္ဒူကန်ပင်ပင်ကန်ပင်ပင်

Indik Sukerta Pamitegep

ကန်ပင်ပင်၊

Kaping 1

ကန်ကန်ပင်ပင်

Karang Lan Tegal

៦. គ្រូបទ្រពសបញ្ចប់សេសសល់ស្ងប់ស្ងាត់នឹងតែមួយគ្នាទុកស្ងប់ស្ងាត់, គេហិ

(4) Krama Desa patut setata sayaga tur sayang ring wewalungan miwah sarwa prani, tan
លុបចោលបែបបែបនេះ. ក្រុមហ៊ុនស្រីទុកស្រុកស្រុកគេហិ.
kapatutan mademang paksi, nuba ulam miwah sane lianan.

គេហិ, ១៤,

Kaping 5

ឈាយ

Bhaya

បទព្រះធម៌, ៣០,

Pawos 30

៧. បរិក្ខិតិក្រមប្រយោជន៍យល់ត្រូវទុកស្រុកស្រុកសេសសល់នឹងទុកស្រុកស្រុក
(1) Pariindik dusta wiadin bhaya inggih punika sahanan parisolah jatmane sane
ត្រូវតែឃ្លាតចំណែកនេះ ឈាយ ៖

ngawetuang utawi ngeranayang bhaya :

៧. ទីតាំងឈាយយល់ត្រូវទុកស្រុកស្រុកសេសសល់នឹងទុកស្រុកស្រុកសេសសល់
ha. Jiwa bhaya inggih punika jadma biuta kantos matuwekan utawi saling

ត្រូវគ្នា, ទុកស្រុកស្រុកស្រុកសេសសល់នឹងទុកស្រុកស្រុកសេសសល់.
tuwek, jadma ngamuk miwah sane lian-lianan.

គ. ខ្ពស់ឈាយយល់ត្រូវទុកស្រុកស្រុកសេសសល់នឹងទុកស្រុកស្រុកសេសសល់
na. Arta bhaya inggih punika Jadma sane ngeranjingan satru/kabaak keram-

កបិ បដិទុកស្រុកស្រុកសេសសល់នឹងទុកស្រុកស្រុកសេសសល់.
pok napi malih kantos ngeninin jiwa bhaya.

ឃ. កំរិតឈាយយល់ត្រូវទុកស្រុកស្រុកសេសសល់នឹងទុកស្រុកស្រុកសេសសល់
ca. Geni Bhaya inggih punika kancaning bhaya sane mawit saking

កំរិត, បទព្រះធម៌.
geni/memuun.

ង. ទូលាយឈាយយល់ត្រូវទុកស្រុកស្រុកសេសសល់នឹងទុកស្រុកស្រុកសេសសល់
ra. Toya bhaya inggih punika kancaning bhaya sane mawit saking toya.

គ. យុទ្ធសាស្ត្រនឹងទុកស្រុកស្រុកសេសសល់នឹងទុកស្រុកស្រុកសេសសល់
ka. Dura cara ring Agama sehanan laksanakan jadmane sane ngawinang sarwa

បដិសេធក្នុងការបទព្រះធម៌, បទព្រះធម៌.
pakilitan agamane mawastu rusak (letuh)

៨. ប្រទេសនឹងទុកស្រុកស្រុកសេសសល់នឹងទុកស្រុកស្រុកសេសសល់

(2) Prade ring Desa kahanan jiwa bhaya kepatutang Desa Pakraman ngaturang Butha
យុទ្ធសាស្ត្រនឹងទុកស្រុកស្រុកសេសសល់នឹងទុកស្រុកស្រុកសេសសល់.

Yadnya tur sang mayanin katur ring sang ngawiwenang.

တၢ်တၢ်

tuwuh.

၈. ဝဲၤကိၤ နွၤမွၢ် နွၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ
 ra. Menahin wastra lan ngezehin raga tiyosan sajabaning sane jaga nyola-
 ဝဲၤကိၤ နွၤကိၤ နွၤကိၤ
 hang ilen-ilen.

၉. ဝဲၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ
 ka. Makoratan lan mewarih.

၁၀. နွၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ
 da. Nyangsangang (ngantungang busana).

၁၁. ဝဲၤကိၤ နွၤကိၤ နွၤကိၤ
 ta. Macecepin rare.

၁၂. ဝဲၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ
 sa. Mungguh tedun ring palinggih sajawaning pituduh Prajuru miwah sane
 ဝဲၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ
 lian lianan sane tan patut kelaksanayang ring pura.

၁၃. ဝဲၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ
 (3) Tat kala wenten kerawuhan ring pura dados kapintonin prade tan yakti kasusupan
 ဝဲၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ
 saking niskala, jadma inucap kasisipang.

၁၄. ဝဲၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ
 (4) Prade ring kahyangan kahanan Durmanggala, minekadi kapancabaya sang manggi-
 ဝဲၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ
 hin patut gelis nyadokang ring prajuru, mangda kawentenang paruman tur kawente-
 ဝဲၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ
 nang prayascita sepatutnya.

ဝဲၤကိၤ နွၤကိၤ နွၤကိၤ

Palet 2

ဝဲၤကိၤ နွၤကိၤ နွၤကိၤ

Indik Rsi Yadnya

ဝဲၤကိၤ နွၤကိၤ နွၤကိၤ

Pawos 39

၁၅. ဝဲၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ
 (1) Sang pacang madeg Pandita utawi Pinandita minekadinnya Balian, Sonteng miwah
 ဝဲၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ နွၤကိၤ
 salwirnya patut masadok ring prajuru Desa kalih Parisada Hindu Dharma (PHDI)

က. ဗျန္တန ဂိဂိ ဝါ။

na. Bhiantara ngirim.

ဆ. ဗျန္တန မ်ကု, ဟ. က. ဆ. ပုပ္ပန္တန မိဝ။

ca. Bhiantara sekah (ha, na, ca puput arahina).

ဇ. မင်ဟင်္ဂေ မကမကမ။

ra. Majar-ajar sekama-kama.

ဆ. ဂိန္တရုပ္ပတ ဟံ။

ka. Ngingkup Dewa Hyang.

ပရတဝါ. ၆၅.

Pawos 42

၁. ပွဲမဲပင်္ဂိ မဲမဲမာရတကလယု မ်ကကါး :

(1) Swadarmaning sang maduwe kelayu sekaran :

ဟ. မ်မရတဝါ ပြုတု တဲကကမာရတရတု မိန္တိန္တကုကမာမဲဂိရက

ha. Mesadok ring prajuru tur nunas paweweh indik galah lan pemargine

မ်ဂိန္တိဗါ။

mendem.

က. ကဗျဂိန္တုမ ဟံတဂိ ကုမတဲကန္တုမိန္တု မဲယု ရဟရဟရုဟရဟရုမတ။

na. Ngaturin Krama utawi kulawargan nyarengin mekarya eteh-ete sawa.

၂. ပွဲမဲပင်္ဂိ ကြမကန္တာ, ရဟက :

(2) Swadarmaning krama Banjar/Desa :

ဟ. ပြုတု မဂိတမမာမဲဂိ ကွဲ မဟုမိန္တု ကြပိရက ကမန္တု မမ်ဂိဗါ

ha. Prajuru maritatas pemargin sang kaduhkitan napik nglantur kapendem

ကပိမမိဇာဘါ။

napi makinsan.

က. ကြမရဟက မ်ဟုမိန္တု ရကဝရုမာ မဲယု ရဟရဟရုဟရဟရုမတ။

na. Krama Desa nedunin ngerombo mekarya eteh-ete sawo.

ဆ. ကြမရဟက ရက ကမ် ကရမဗြ။

ca. Krama Desane ngater ke Setra.

ဇ. ကြမရဟက တရကဝါပိရမတ။

ra. Krama Desa tan polih sangu.

၃. ကန္တကုမ မ်ဂိဗျာတကမက :

(3) Tan kalugra mendem sawo tatkala :

ဟ. မ်မုဗျာမုမ။

ha. Semut sedulur.

က. ကလရဟဝရဟတဘါ။

na. Kala gotongan.

ဗ. တလိဂ် ကယျာဇရန္တလ၊ ဂိပ်ကဒ်ကျိ။

ca. Wali ring kahyangan Desa/ring Merajan.

ဂ. ပဏု၊ ဂဟိန္ဒပိ၊ ရသဝလန္တိရတဝါလန္တုလိကျိ။

ra. Pasah, rahinan gumi, soma kliwon, lan tumpek.

၆. တန္တန္တိဝိပဲလဲလဲ။

(4) Tan kangkat nginepang bangbang.

၇. တန္တန္တိဝိညီညီယဝန္တိမ္ပိပရကန္တန္တိယုဇ္ဇာလိကျိ၊ မဟာဂံလိဂကန္တိယု

(5) Tan kangkat mendem layon istri sane kantun ngadut manik, sadurung manike keem-

မိ။

basang.

ပရတဝါ. ၆၅.

Pawos 43

ကယျာဇရန္တလန္တိပိတတပိကန္တိဂုဏ်ဂလိကျိ၊ ကုမိ :

Kasucian setra mangda setata sinanggeh keramat/suci :

ဟ. ဝိခဲဇရန္တဂဏ်ပန္တကန္တိယုဇ္ဇာလိကျိ၊ ပဏ်န္တိ။

ha. Wenang ngangge wates antuk pagehan/panyenger.

ခ. တန္တန္တိဝိညီညီယဝန္တိပရကန္တိယုဇ္ဇာလိကျိ။

na. Tan kangkat ngangonang sato ring setra.

ဇ. ယန္တုကယျာဇရန္တလိပိပရကန္တိယုဇ္ဇာလိကျိ၊ ပဏ်န္တိပရကန္တိယုဇ္ဇာလိကျိ

ca. Yan mekarya bambang ngeniang pependeman patut kapedem malih tan

ကန္တုဇ္ဇာလိကျိ။

kangkat makta budal.

ပရတဝါ. ၆၆.

Pawos 44

ဇ. ပရကန္တိယုဇ္ဇာလိကျိ၊ ပဏ်န္တိပရကန္တိယုဇ္ဇာလိကျိ :

(1) Sane kebawos cuntaka kadi ring sor :

ဟ. ဟန္တုကယျာဇရန္တလိပိပရကန္တိယုဇ္ဇာလိကျိ။

ha. Cuntaka antuk kelayu sekaran.

ခ. ဟန္တုကယျာဇရန္တလိပိပရကန္တိယုဇ္ဇာလိကျိ၊ ပဏ်န္တိပရကန္တိယုဇ္ဇာလိကျိ။

na. Cuntaka ngembasang rare wantah sang istri miwah lanange.

ဇ. ဟန္တုကယျာဇရန္တလိပိပရကန္တိယုဇ္ဇာလိကျိ။

ca. Cuntaka pawiwahan wantah sang sane kaupacarayanag.

ဂ. ဟန္တုကယျာဇရန္တလိပိပရကန္တိယုဇ္ဇာလိကျိ။

ra. Cuntaka keruron wantah lanang lan istrine.

ဃ. ဆုန္တကလပျကလကတန္တရုပံလျလသဒကကရန္တဝသယုပုဏ္ဏပကာက

ka. Cuntaka Gamia gamana wantah sang lumaksana jantos puput upakara
လက္ခဏာ .

lan upacara.

ဗ. တန္တရုခံဆုန္တကလျီရစ :

(2) Tan keneng Cuntaka lwire :

ဃ. သံဗဒကပဏ္ဍိတ , ဆုဏ္ဍိန္တရု .

ha. Sang meraga Pandita (sulinggih).

ခ. ရိကလပိရယာယလကရပုဏ္ဏန္တရုဗခံ .

na. Rikala piodalan sampun mungguh canang.

ဆ. ပပဏ္ဏကရကဝပဏ္ဏကရိသံသပဏ္ဍိပဏ္ဍိ . တန္တရုကဝပဏ္ဏကရိ

ca. Pemangku dados ngunya ring sang kepademan, tan dados nyabet

လရယာသိ . သရဏာမိတရုပိတရုသန္တကပဏ္ဍိပုဏ္ဍိဗျာဏ .

layon/sawo miwah sewusan ngunya patut nyepuhin raga.

ပရမာသိ. ၆၆.

Pawos 45

ဏ်. ဗလိတလိတလျလသဒကလက္ခဏာ :

(1) Atiwa-tiwa lumaksana antuk :

ဃ. ကျတပျဏ္ဍိတိပုဏ္ဏ .

ha. Nyuwasta tirta pranawa.

ခ. ကျတပျဏ္ဍိ . သတပုဏ္ဍိ .

na. Nyuasta Geni (Sawo Rsi).

စ. ပိန္တို ဆုန္တကလျီရစ :

(2) Sengker Cuntakannya :

ဃ. ကန္တရုက္ခန္တိကဝိသလိန္တရုက္ခန္တိဗျာဏကပဏ္ဍိပဏ္ဍိကပိန္တိုရု

ha. Nangken wenten sinalih tunggil Krama Desa kepademan Desa sinang-

ဆုန္တကတန္တရုပံလံဗလိက .

geh cuntaka wantah tigang rahina.

ခ. ဟိန္တိဗျာဏ္ဍိသံဗဒရကပဏ္ဍိပဏ္ဍိ . ဆုန္တကလျီရစရုက္ခန္တိပုဏ္ဍိ

na. Inggihan ring sang maduwe kepademan, cuntakannya rawuh ring puput

ပိလပုဏ္ဏ .

melas Atma.

ဆ. ကကုဏ္ဍိကရကန္တိသံဗဒရကပဏ္ဍိပဏ္ဍိရကပိလပုဏ္ဏ .

ca. Nganutin pengenter sang maduwe kepademan mangden pemelas Atma

២. បង្កើតការងារងាយស្រួល :

(2) Pemargin parorodan :

- ហ. ក្បួនៗបង លក់ទ្រព្យ ត្រូវបាន ដំបូង លក់ , បើ គេ ចង់ យក ទ្រព្យ លក់
- ha. Guru Rupaka lanange ngawentenang pamilaku (pejati) antuk duta seki-
សិខិត គ្រប់ យក ទ្រព្យ ត្រូវ បាន ដំបូង លក់ ..
rangnya kalih diri tan kengin kasep ring arahina.
- ន. រូប ដំបូង បង លក់ ទ្រព្យ ត្រូវ បាន ដំបូង លក់ , រូប ដំបូង គ្រប់ យក
- na. Yening patepake sangkaning tan wenten pangeluku, kengin Guru Ru-
សំ ត្រូវ បាន គ្រប់ យក ទ្រព្យ ត្រូវ បាន ដំបូង លក់ , បង លក់ , យក ទ្រព្យ ត្រូវ បាន ដំបូង លក់
paka sañg wadon atur supeksa ring prajuru (Pecalang/Hansip) mangden
ត្រូវ បាន គ្រប់ យក ទ្រព្យ ត្រូវ បាន ដំបូង លក់ .
ngater ngemargiang saserep/panetes.

៣. បង្កើតការងារងាយស្រួល ក្នុង ការងារ ងាយស្រួល :

(3) Sajeroning pakrunayan pangelukuan patut :

- ហ. គ្រប់ យក ទ្រព្យ ត្រូវ បាន ដំបូង លក់ , បង លក់ ដំបូង លក់
- ha. Kamenggalain antuk geng rena pengampura (melaku pelih) arep ring
ក្បួនៗបង គ្រប់ យក ទ្រព្យ ត្រូវ បាន ដំបូង លក់ ..
Guru Rupakan wadonne.
- ន. គ្រប់ យក ទ្រព្យ ត្រូវ បាន ដំបូង លក់ , បង លក់ ដំបូង លក់
- na. Kaigumang bawos idih pakidih (palegayan) arep ring pasewakan sang
គ្រប់ យក ទ្រព្យ ត្រូវ បាន ដំបូង លក់ ..
ngidih saha dewasa Pawidi Widana.
- គ. ត្រូវ បាន គ្រប់ យក ទ្រព្យ ត្រូវ បាន ដំបូង លក់
- ca. Taler kacihnayang mungggwing kapurusanne yan lumaksana wadone
គ្រប់ យក ទ្រព្យ ត្រូវ បាន ដំបូង លក់ , បង លក់ គ្រប់ យក ទ្រព្យ ត្រូវ បាន ដំបូង លក់ គ្រប់ យក ទ្រព្យ ត្រូវ បាន ដំបូង លក់
keanggehang lanang, patut wadonne ngidih anak lanang sane kebawos
បង លក់ ដំបូង លក់ ..
Pawiwahan Nyeburin.
- ឃ. គ្រប់ យក ទ្រព្យ ត្រូវ បាន ដំបូង លក់ គ្រប់ យក ទ្រព្យ ត្រូវ បាន ដំបូង លក់
- ra. Riwekas pretisentanane pastika ngeranjing ring kapurusan (Guru Rupa-
គ្រប់ យក ទ្រព្យ ត្រូវ បាន ដំបូង លក់ ..
kan Wadone)

៤. បង្កើតការងារងាយស្រួល ក្នុង ការងារ ងាយស្រួល ក្នុង ការងារ ងាយស្រួល

(4) Pemlepehan/bebas mapiteges upacara puput mapikuren utawi makerab kambe
ឃ្លាំង មាត់ គ្រប់ យក ទ្រព្យ ត្រូវ បាន ដំបូង លក់ :
dwaning manut kadi ring sor :

ឃ. សទ្រាវនិ កសាទ្រាវប្រាជ្ញា កលកវនយំនិ កិច្ចល ហត្ថក្ខត្តា ធា
 ha. Sajroning kebawos ambe kelaksanayang ring niskala antuk sarana je-
 ធា ឲ្យបង្ហាត់ចិត្តចិត្តចិត្ត . ធា ឲ្យបង្ហាត់ចិត្តចិត្តចិត្ត . តាមតំ កសយ
 jauman lan pawidi-widana. Jejauman punika ngambe (ngadungang) ka-
 រុក្ខាវាត់ រុក្ខាវាត់ បង្ហាត់ចិត្តចិត្តចិត្តចិត្ត . ចិត្តចិត្តចិត្តចិត្តចិត្ត
 yun soang-soang pakuluwargan wadone. Widi widana pinaka pejati
 កិច្ចល ក្នុងស្រុកចិត្តចិត្តចិត្តចិត្ត .
 niskala nunas wadone ring sanggah.

ន. សទ្រាវនិ កសាទ្រាវប្រាជ្ញា កសាទ្រាវប្រាជ្ញា កសាទ្រាវប្រាជ្ញា .
 na. Sajroning kebawos kerab pema:zine ring sekala:
 - បកាសនិ រុក្ខាវាត់ បកាសនិ រុក្ខាវាត់ បកាសនិ រុក្ខាវាត់ .
 - Penyaksine saking Prajuru Adat lan Dinas tur kailikitayang.
 - បកាសនិ រុក្ខាវាត់ បកាសនិ រុក្ខាវាត់ បកាសនិ រុក្ខាវាត់ .
 - Penyaksine saking Krama Desa dwaning kasobyahang tur kaweda-
 រាវ មង្គ្រាវ មង្គ្រាវ .
 rang mungguh ngerama.

បទពាសិ, ១៧.

Pawos 51

ឃ. បកាសនិ រុក្ខាវាត់ បកាសនិ រុក្ខាវាត់ បកាសនិ រុក្ខាវាត់ .
 (1) Pateges Pawiwahanne patut sang lanang maduwe rabi asiki lan sang rabi maduwe
 បកាសនិ រុក្ខាវាត់ . បកាសនិ រុក្ខាវាត់ បកាសនិ រុក្ខាវាត់ បកាសនិ រុក្ខាវាត់ .
 lanang asiki, sajawaning wenten pasubaya utawi paetangan tios manut undang-
 ក្រឹត្យ បកាសនិ រុក្ខាវាត់ .
 undang sang ngawiwenang (Guru Wisesa).

ន. រុក្ខាវាត់ បកាសនិ រុក្ខាវាត់ បកាសនិ រុក្ខាវាត់ .
 (2) Yening wenten anak balu mawastu beling wenang kedanda manut pararem.

ខ. បកាសនិ រុក្ខាវាត់ បកាសនិ រុក្ខាវាត់ .
 (3) Lanange sane ngangkenin keni pamidanda manut pararem.

បទពាសិ, ១៨.

Pawos 52

ឃ. បកាសនិ រុក្ខាវាត់ បកាសនិ រុក្ខាវាត់ .
 (1) Sinalih tunggil yan wenten kulawarga wadon kawarangan nilar desa patut masadok
 បកាសនិ រុក្ខាវាត់ . បកាសនិ រុក្ខាវាត់ បកាសនិ រុក្ខាវាត់ .
 ring prajuru saha nawur upadana antuk jinah (sumbangan pembangunan) manut
 បកាសនិ រុក្ខាវាត់ .
 pararem.

ပရဏာမိ၊ ၅၅။

Pawos 53

ဇ။ ဣမသရဏသေဝိရဏံ ဓာရဏာရဏာသေဝဗျဗျဗ္ဗန္တိ ဣသရဏသေဝိ နံ နိယန္တုန္တံ။

(1) Krama sane nampi wong ngarorod patut pemangkin mesadok ring Kelian Banjar.

ဇ။ နံ နိယန္တုန္တံ ပဗျဗ္ဗိ နံ နိယန္တုန္တံ ဣသရဏသေဝဗျဗ္ဗန္တိ ဣသရဏာရဏာသေဝဗျဗ္ဗန္တိ။

(2) Kelian Banjar patut digelis nureksa tur netes sang ngarorod makabuat maritiaksa-

သဲဗာသုဗ္ဗဗ္ဗဗ္ဗိ နိယန္တုန္တံ ပဗျဗ္ဗိ နံ နိယန္တုန္တံ။

yang manut utawi singsal pemargine ting drestane.

ဇ။ နိယန္တုပဗျဗ္ဗိ နိယန္တုပဗျဗ္ဗိ ဣသရဏာရဏာသေဝဗျဗ္ဗန္တိ ဣသရဏသေဝိ ဣသရဏသေဝိ။

(3) Bilih pemargine sampun nepek ring dresta, sang ngarorod miwah sane nampi polih

ပဗျဗ္ဗိ ဣသရဏသေဝဗျဗ္ဗိ ဣသရဏသေဝဗျဗ္ဗိ ဣသရဏသေဝဗျဗ္ဗိ။

pemikukuh pesayuban Banjar minekadi Kelian lan Prajuru-prajuru.

ပရဏာမိ၊ ၅၆။

Pawos 54

ဇ။ သဲဗာသုဗ္ဗဗ္ဗဗ္ဗိ ဣသရဏသေဝဗျဗ္ဗန္တိ ဣသရဏသေဝဗျဗ္ဗန္တိ ဣသရဏသေဝဗျဗ္ဗန္တိ။

(1) Sang masesrep pacang netes pangororodan patut masadok tur nunas penuntun ring

နံ နိယန္တုန္တံ၊ နံ နိယန္တုန္တံ ပဗျဗ္ဗိ နံ နိယန္တုန္တံ ပဗျဗ္ဗိ နံ နိယန္တုန္တံ။

Kelian Banjar, Kelian Banjar patut netesin sesrepe punika jati tan jatinnya, patut

ပဗျဗ္ဗိ ဣသရဏသေဝဗျဗ္ဗိ။

pernah wirang (nyayubin) sang ngarorod.

ဇ။ ဣသရဏသေဝဗျဗ္ဗိ ဣသရဏသေဝဗျဗ္ဗိ ဣသရဏသေဝဗျဗ္ဗိ ဣသရဏသေဝဗျဗ္ဗိ။

(2) Yang linggihnyane jati-jati, Kelian patut digelis ngater sasrep punika ring genah

သဲဗာသုဗ္ဗဗ္ဗဗ္ဗိ။

sang ngarorod.

ဇ။ သဲဗာသုဗ္ဗဗ္ဗဗ္ဗိ ဣသရဏသေဝဗျဗ္ဗိ ဣသရဏသေဝဗျဗ္ဗိ ဣသရဏသေဝဗျဗ္ဗိ။

(3) Sang masesrep patut tinut ring sapituduh Kelian ngeninin tata titi netes pangorrodane

ဣသရဏသေဝဗျဗ္ဗိ။

lwire :

- ဟ. ဣန္တိဝိပဟေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ..
- ha. Ngranjing ring paumahan inucap tan langkungan ring kalih diri.
- ဆ. ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ..
- na. Tan kengin makta sanjata utawi gagawan saha Iwirnya.
- ဆ. ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ..
- ca. Tan kengin tingkah kalih bawos "wak" parusya/nantang.

၆. မိလိယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ

(4) Kelian Banjar lan Hansip patut tatepake nabdab mangda tata cara penetesane trepti

ဗလ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ

maka buatan anake istri sane ngerangkat jati polih nerangang idepnyane. Wirang

ဗလ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ

tingkah saserepe patut polih mireng ucapan anake istri punika Iwir pidabdabe :

- ဟ. မိလိယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ
- ha. Kelian nuntun nyulurang mangda sang maseserep polih metaken ring

မိလိယန္တိ ဣန္ဒြေယန္တိ ..
sang istri punika.

- ဆ. မိလိယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ
- na. Kelian nyuwaktiang pamekas ring sang istri, munggwing pacang mi-

ယဲ ပသယုဏ်း၊ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ

cayang pesayuban, manut ring idep sang istri.

- ဆ. ယနာပာယဲ မိလိယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ
- ca. Yan pada arsa munggwing pangorodane sang maseserep pacang katu-

လက် ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ

lak yan sangkaning pepaksan, sang lanange patut keni danda akehnyane

ဗလ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ..
I kwintal beras

ပဗ္ဗဏိ၊ ဗ္ဗ၊
Palet 2

ဗလ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ

Indik Palas Marabian/Nyapian

ပရတဝါ၊ ၅၅၊
Pawos 55

- ဗလ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ
- (1) Perabiane praside wusan melarapan aruk palas miwah lampus.
- ဗလ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ ဣန္ဒြေယန္တိ
- (2) Wusan merabian riantukan silih sinunggil lampus mapiteges balu.

ca. Tan nyenggamen saha tan ngupejiwain selami 6 sasih.

(4) Prade nganutin Tri Premane sang mawicra inucap ring ajeng :

Sekadi no. 2 miwah no. 3 :

- ca. Sane niwakang indik/wicara keni pamidanda keh nyane 50 kg beras.
- na. Tang kengin makta arta brana gunakaya.
- ha. Perabiane kengin kepalasang.
- ca. Sane niwakang indik/wicara keni pamidanda keh nyane 50 kg beras.

(5) Yening palas perabiane sangkaning pada lila patut :

- ca. Pabekel/tetadtadan soang-soang kakuasa niri-niri sakewanten warisan kakuasaan purusa.
- na. Pagunakaya polih pahpahan pada.
- ha. Naur prabea pasaksi Prajuru Desa lan Banjar.
- ca. Pratisentanane nganutin tata Kapurusan.
- na. Pratisentanane nganutin tata Kapurusan.
- ha. Naur prabea pasaksi Prajuru Desa lan Banjar.
- ca. Pratisentanane nganutin tata Kapurusan.

Pawos 57

Prade riwekas sang palas kacihnann adung malih kawastanin "Tulakwali" patut :

- ha. Ngelaksanayang upacara pawiwahan malih.
- ca. Sane niwakang indik/wicara keni pamidanda keh nyane 50 kg beras.

na. Keni pamidanda 50 kg beras dyastu witne pecak pada lila.

පරලතාඩි, ෧෪,
Pawos 58

ඒ. ඉසාගේ ඉසාගේ භාලු කසිකඩේ හඳුනාගනී :

(1) Soang-soang balu kabinayang dados :

භ. භාලු ලුහු විසුරුණු භාලු. සකලභාලු, පිතලු භාලු ලුහු ඉසාගේ සිසු.
ha. Balu luh wit kaceburan (lanange mapumah) miwah balu luh boya sen-
na. tana.

ක. භාලු මුහුණි කපුණු පිතලු භාලු මුහුණි භාලු විසුරුණු.
na. Balu muani kapurusang miwah balu muani nyeburin (boya sentana).

ඉ. සුඛ්චන්දි විකුණාපාමුණි :

(2) Swadarmaning inucap patut :

භ. භාලු විසුරුණු භාලු, භාලු විසුරුණු විසුරුණු පනභන .

ha. Ngemanggehang patibrata, tan kengin ngemargiang paradara.

ක. භාලු විසුරුණු භාලු, භාලු විසුරුණු, භාලු විසුරුණු, භාලු විසුරුණු.
na. Waris, pagunakaya, tan kengin keadol, ngadeang, makidiang, sajava-

ning polih kebebasan saking pianak utawi pakuluwargan pinih tampek
saking kurenan ipun (prade pianake kari alit-alit).

ඉ. ඉසාගේ විසුරුණු භාලු පුරුණු භාලු පුරුණු භාලු පුරුණු භාලු පුරුණු භාලු පුරුණු.
(3) Kengin ngidih sentana prade sampun wenten kecumpuin pidadab sadurung sinalih

භාලු විසුරුණු භාලු විසුරුණු භාලු විසුරුණු භාලු විසුරුණු.
tunggil lampus saha kabebasan saking kulawarga..

ඉ. කවන්කන් භාලු විසුරුණු.
(4) Kawenangang mawiwaha malih.

පරලතාඩි, ෧෫,
Pawos 59

ඒ. භාලු කභාලු පුරුණු භාලු පුරුණු භාලු පුරුණු :

(1) Balu kaucap tan pageh makadi ring sor :

ဟ. ဖြစ်ကြမည်၊ ပာဏာနာ။

ha. Gratikrama/Paradara.

ဆ. မိမိ၏ ပစ္စည်းများကို ပြန်လည်ရရှိရန်အတွက် အားထုတ်ရမည်။

na. Matilar saking pakubon tan pasadok.

ဇ. ရလဒ်အရ ဝန်ထမ်းများ၏ အကျိုးအမြတ်ကို အတန်အသင့် ဖြည့်ဆည်းပေးရမည်။

ca. Lempas ring swadarmaning balu tan presida ngesehin solah maprewerti

ဟု ပြောဆိုကြပေ။

arep pituduh pakulawargan kapurusan.

ဈ. ယခုကဲ့သို့ ဖြစ်ပေါ်လာခြင်းမှာ အားထုတ်မှု မလုံလောက်သောကြောင့် ဖြစ်ပေါ်လာသည်။

(2) Yan macihna kadi ring ajeng manut Tri Premana wong balu punika, inggian balu

ဟု ဆိုသည်မှာ မိမိ၏ ပစ္စည်းများကို ပြန်လည်ရရှိရန်အတွက် အားထုတ်ရမည်။

luh, boya sentana miwah balu muani nyeburin kengin :

ဟ. ကျွန်ုပ်တို့၏ ပစ္စည်းများကို ပြန်လည်ရရှိရန်အတွက် အားထုတ်ရမည်။

ha. Katundung antuk pianak (kulawarga pinih tampek).

ဆ. မိမိ၏ ပစ္စည်းများကို ပြန်လည်ရရှိရန်အတွက် အားထုတ်ရမည်။

na. Tan polih upon waris.

ဇ. မိမိ၏ ပစ္စည်းများကို ပြန်လည်ရရှိရန်အတွက် အားထုတ်ရမည်။

ca. Pagunakayaan kemawon sane polih.

ပစ္စည်းစုံ၊

Palet 3

မိမိ၏ ပစ္စည်းများ

Indik Sentana

ပရိတ်စာ၊ ၆၀။

Pawos 60

ဏ. မိမိ၏ ပစ္စည်းများကို ပြန်လည်ရရှိရန်အတွက် အားထုတ်ရမည်။

(1) Sentana wenten kalih pawos : inggih punika, Sentana peperasan utawi Sentana Ra-

င်္ဂါ၊ မိမိ၏ ပစ္စည်းများကို ပြန်လည်ရရှိရန်အတွက် အားထုတ်ရမည်။

jeg, miwah sentana Prati Sentana.

ဉ. မိမိ၏ ပစ္စည်းများကို ပြန်လည်ရရှိရန်အတွက် အားထုတ်ရမည်။

(2) Prati Sentana inggih punika sane metu saking pawiwahane kapatut.

ဏ. မိမိ၏ ပစ္စည်းများကို ပြန်လည်ရရှိရန်အတွက် အားထုတ်ရမည်။

(3) Prade pawiwahane tan kapatut ngawetuang sentana, sentanane punika kawastanin

ဟု ဆိုသည်မှာ မိမိ၏ ပစ္စည်းများကို ပြန်လည်ရရှိရန်အတွက် အားထုတ်ရမည်။

ကမ္ဘာတစ်ဝှမ်းလုံး အားထုတ်ရမည်။

kamenggala antuk penyangaskara paperasan.

8. ප්‍රඥාපදාන තිඨි දුස්සක කඩිනි හැඳි තිඨි දුසලි දුස්සක පදාන ආචාරානුභවි

(3) Prade sane ngidih sentana kadi ring ajeng ngidih malih sentana sane sampun keuli-

හි භූමිකාව, භූමිකාව. පඤ්ඤා තිඨි දුස්සක කඩිනි හැඳි තිඨි දුසලි දුස්සක පදාන ආචාරානුභවි
hang "tulak wali" watan ipun, patut sang ngidih keni kedanda kehnyane 50 kg beras

ආප්ත කාරණා සඳහා කඩිනි පවතිනි. 0..

lan panyanggaskara kadi pengawit.

පසුගිය. 6.

Palet 4

හිඳි කුමාරිකාව

Indik Warisan

පදනම. 66

Pawos 64

9. ගනි පද්ධති දුප්පත් සහ සහකාර පද්ධති පුද්ගලික සහ සහකාර පද්ධති පුද්ගලික

(1) Warisan inggih punika "tetamian arta berana saha ayah-ayahan ngutpadi sukerta

සහකාර පද්ධති පුද්ගලික සහ සහකාර පද්ධති පුද්ගලික

sekala niskala saking kaluhurannya arep turunannya".

10. පදනම කඩිනි දුප්පත් සහ සහකාර පද්ධති පුද්ගලික

(2) Sane kesinanggeh warisan lwire :

හ. භූමිකාව තිඨි කඩිනි හැඳි තිඨි දුසලි දුස්සක පදාන ආචාරානුභවි.

ha. Duwe tengah sekadi karang ayahan desa, duwe tangan padruwen dadya,

කහ්‍යාන. පුද්ගලික පදනම තිඨි දුසලි දුස්සක පදාන ආචාරානුභවි.

kahyangan, pusaka miwah sane tiosan.

ක. පසුගිය කුමාරිකාව.

na. Pamrajan /sanggah

ස. පදනම කඩිනි. ජිවිතය, සහකාර පද්ධති පුද්ගලික.

ca. Pagunakayaan/jiwadana, lan utang piutang.

පදනම. 67,

Pawos 65

පදනම කඩිනි දුප්පත් සහ සහකාර පද්ධති පුද්ගලික

Sane wenang polih warisan :

11. පුද්ගලික පදනම.

(1) Preti sentana Purusa.

12. පුද්ගලික පදනම, සහකාර පද්ධති පුද්ගලික

(2) Preti sentana Pradana (selami daha tua, utawi wantah upon-upon).

၉။ မိန္ဒာပပိတမာ၊ မိန္ဒာဂဏိဏ္ဍိယံ ဟေတိတရဏာ၊ ပုဂ္ဂလဗျတ္တိန္ဒာမိဏိ
(3) Sentana peperasan/Sentana Rajeg lanang utawi wadon. Praden tan wenten kadi ring

လာဏိ ဓရဏိ ဝိဝေဒါပိရုဏိ ဝိဝေဒါပိရုဏိ :
ajeng sane wenang polih warisan punika :

ဃ။ တရုဏာပုဂ္ဂလိကဗျတ္တိန္ဒာမိဏိ၊ ပိတမာ၊ မိလန္တ
ha. Turunan Purusa pernah ngunggahang rerama lanang, pekak, selantur
မိပုဂ္ဂလိကဗျတ္တိန္ဒာမိဏိ။
ipun rerama misan mindon.

ဏ။ တရုဏာပုဂ္ဂလိကဗျတ္တိန္ဒာမိဏိ၊ မိလန္တဗျတ္တိန္ဒာမိဏိ
na. Turunan Purusa pernah kesamping, mekadi keponakan miwah mindon.

ပရဏာမိ၊ ၆၆၊

Pawos 66

ဗျတ္တိန္ဒာမိ ဝိဝေဒါပိရုဏိ ဝိဝေဒါပိရုဏိ :
Swadarmaning sang polih warisan :

ဏိ။ နိဏိဗ၊ ဗျတ္တိန္ဒာမိ ဝိဝေဒါပိရုဏိ ဝိဝေဒါပိရုဏိ၊ မိလန္တ
(1) Nerima, miare saha nguwasayang tetamian pahpahan saking keluhurannya, mekadi
ဗျတ္တိန္ဒာမိ ဝိဝေဒါပိရုဏိ ဝိဝေဒါပိရုဏိ၊ မိလန္တဗျတ္တိန္ဒာမိ ဝိဝေဒါပိရုဏိ
ngarempo sanggah, Pura saha ngupakara miwah nyeledihinin ayah-ayahan sang
မိလန္တဗျတ္တိန္ဒာမိ ဝိဝေဒါပိရုဏိ ဝိဝေဒါပိရုဏိ။
kaluhurannya.

ဗျတ္တိန္ဒာမိ ဝိဝေဒါပိရုဏိ ဝိဝေဒါပိရုဏိ :
(2) Ngaturang Pitra Yadnya marep ring sang ngewarisang.

ဗျတ္တိန္ဒာမိ ဝိဝေဒါပိရုဏိ ဝိဝေဒါပိရုဏိ :
(3) Nawurin utang piutang sang ngawarisang manut panglokita.

ပရဏာမိ၊ ၆၇၊

Pawos 67

ပရဏာမိ ဝိဝေဒါပိရုဏိ ဝိဝေဒါပိရုဏိ :
Pahpahan warisan manut kadi ring sor :

ဏိ။ နိဏိဗ၊ ဗျတ္တိန္ဒာမိ ဝိဝေဒါပိရုဏိ ဝိဝေဒါပိရုဏိ၊ မိလန္တ
(1) Risampun kelaksanayang Pitra Yadnya lan utang-utang sang ngewarisang lantas
မိလန္တဗျတ္တိန္ဒာမိ ဝိဝေဒါပိရုဏိ ဝိဝေဒါပိရုဏိ။
ketahur.

ဗျတ္တိန္ဒာမိ ဝိဝေဒါပိရုဏိ ဝိဝေဒါပိရုဏိ :
(2) Sinalih tunggil pewaris kengin tang polih pahpahan prade :

ဇာ. နိဗဲ နဂိဗာဝါ.

ha. Nilar kawitan.

ခ. မိန္တကရုဏမဒုပတိတဖာဏ်ဗျာနိန္တဗာရတဝဗ္ဗိန္တလ္လယရဗာဝါ.

na. Sentana kesah mawihana nyeburin kebawos ninggal kedaton.

ဣ. ရဗာဝယပဏ်တဂိရုဗ္ဗတိန္တရုပဝခိန္တရုပဝန္တရုပဝန္တဝန္တဗရဏဝကန္တတိရဗာ :
(3) Boya pengewaris kengin muponin upon-upon manut dudonana lwire :

ဇာ. မိန္တကလျာဒုပရဏရဏ်ရုဏမဒုပတိတဖာဏ်ဗျာဏ်ဗန္တလာကဗျာဗိတရ
ha. Sentana Luh sadereng kesah mawiwaha utawi tan alpaka guru miwah

ပျရဏခဲဗြဗဗတမ္မဗန္တရဗာပျာကဏါ. ပျာနန္တံဗိန္တဗျာဏ်ဗန္တဗိဗန္တ
prade sanggraha mewastu madrebe pianak, pianak kebinjat utawi astra

ဗန္တဗိဗျာဝါ. ရုဏ်ဗိန္တဗာဗိဗ္ဗန္တရုပိရဗာဝါ. ပဗျာဏမယ. မိန္တကလျာ
wastan ipun, kengin ngewaris wantah pikolih (paguniakaya) sentana luh
ဗိဗျာဏရုပဗရဏဝါ.

inucap kemawon.

ခ. ဗာဗျာဏရုဗျာဏ်ဗျာဏ်ဗိဗ္ဗာဝါရဗာဝါရဗာဝါရဗာဝါရဗာဝါရဗာဝါ
na. Balu luh muah muani nyeburin soang-soang boya sentana.

ပရဏဝါ. ၆၆.

Pawos 68

ပျရဏ်ပဗျာဏ်ဗိဗ္ဗာဝါရဗာဝါရဗာဝါရဗာဝါရဗာဝါရဗာဝါရဗာဝါ
Prade ring pakulawargan wenten pengewaris langkungan ring adiri patut :

ဇာ. ကရဏ်ဗိဗ္ဗာဝါရဗာဝါရဗာဝါရဗာဝါရဗာဝါရဗာဝါ
(1) Kawntenang paigum indik pedum inucap.

ဗျာ. ပျရဏဗာဗျာဏ်ဗိဗ္ဗာဝါရဗာဝါရဗာဝါရဗာဝါရဗာဝါရဗာဝါ
(2) Prade tan prasida ketunasang tetimbangan ring prajuru/dulun-dulun desa.

ဣ. ဗာဗျာဏ်ဗိဗ္ဗာဝါရဗာဝါရဗာဝါရဗာဝါရဗာဝါရဗာဝါရဗာဝါ
(3) Taler tan wenten cumpu ring kerta Desa, kengin ketumusang ring sang rumawos
မဲဗိဗ္ဗာဝါရဗာဝါရဗာဝါရဗာဝါရဗာဝါရဗာဝါ
(sang ngawi wenang).

မေတ္တုသုတ်ကု

SASTHAS SARGAH

ဝိစာစာလကပိယဗ္ဗ

WICARA LAN PAMIDANDA

ပဏ္ဍိတ၊ ဇ၊

Palet 1

ဟိန္ဒူဗျူဟစာ

Indik Wicara

မဂ္ဂကမ္မဗျူဟစာ ဟိန္ဒူဗျူဟစာ မဂ္ဂကမ္မဗျူဟစာ မဂ္ဂကမ္မဗျူဟစာ မဂ္ဂကမ္မဗျူဟစာ
 Sane kebawos wicara : inggih punika salwiring parilaksana sane kasinanggeh nungkasin
 ပကပုလိ. ပမ္မကမ္မဗျူဟစာ ဟိန္ဒူဗျူဟစာ, ပိတုဗျူဟစာ မဂ္ဂကမ္မဗျူဟစာ မဂ္ဂကမ္မဗျူဟစာ
 pararem, pasuaran lan awig-awig, miwah dresta sane sampun manggeh ring Desa Pa-
 ကြမဗ္ဗိလဗ္ဗတ .
 kraman Bila Tua.

ပရဏာမိ၊ ဇ၊

Pawos 69

- ဇ၊ မဟာဗျူဟစာ ပဏ္ဍိတဗျူဟစာ မဂ္ဂကမ္မဗျူဟစာ မဂ္ဂကမ္မဗျူဟစာ မဂ္ဂကမ္မဗျူဟစာ
 (1) Sahanan wicara mawiwit kacorahang sakalwir sinanggeh nungkasin daging awig-
 ဒေတိဗျူဟစာ, ပကပုလိဗျူဟစာ မဂ္ဂကမ္မဗျူဟစာ မဂ္ဂကမ္မဗျူဟစာ, ပုဏ္ဏားပဏ္ဍိတဗျူဟစာ
 awig, pararem Prajuru miwah pasuaran Desa lan Banjar, prajuru patut gelis mawe-
 မိန္ဒူဗျူဟစာ မဂ္ဂကမ္မဗျူဟစာ
 sin tan nyantos pesadok.
- ဇ၊ မဂ္ဂကမ္မဗျူဟစာ မဂ္ဂကမ္မဗျူဟစာ မဂ္ဂကမ္မဗျူဟစာ မဂ္ဂကမ္မဗျူဟစာ
 (2) Sajaba wicara kadi ring ajeng patut nyantosang sang nunas bawos.
- ဇ၊ ပကပုလိဗျူဟစာ မဂ္ဂကမ္မဗျူဟစာ မဂ္ဂကမ္မဗျူဟစာ မဂ္ဂကမ္မဗျူဟစာ
 (3) Panepase patut pastika nyantenang iwang lan patut melarapan Tri Premana (Saksi,
 ဗျူဟစာ မဂ္ဂကမ္မဗျူဟစာ မဂ္ဂကမ္မဗျူဟစာ မဂ္ဂကမ္မဗျူဟစာ မဂ္ဂကမ္မဗျူဟစာ
 bukti lan ilikita) miwah tan maren nepek ring Catur Dresta.

ပဏ္ဍိတ၊ ဇ၊

Palet 2

ဟိန္ဒူဗျူဟစာ

Indik Pamidanda

ပရဏဝါ. လိဝ်,

Pawos 70

၈၆. ဂုဏ်၊ ဓမ္မာ ဝိသိသံ ပဓိမိန္ဒြေ ဝိသိသံ ဂုဏ်၊ ဓမ္မာ လောပမိဂ ဟူ၍

(1) Desa/Banjar wenang niwakang pamidanda ring warga Desa/Banjar lan sapasira ugi
မဟူ၍ မပုဂ္ဂိုလ် တို့ကို ပကုပုပွဲ တစ် နေ့ ဂုဏ်၊ ဓမ္မာ .
mamurug kecap awig-awig, pararem ring wewidangan Desa/Banjar.

၈၇. ပဏိတိ ဝိသိသံ ပဏိတိ ဝိသိသံ ဂုဏ်၊ ဝိသိသံ ဂုဏ်၊ ဝိသိသံ ဂုဏ်၊ ဝိသိသံ ဂုဏ်
(2) Peniwak inucap kelaksanayang oleh Kelian Desa Pakraman Bila Tua lan Kelian
ဓမ္မာ ဝိသိသံ .
Banjar Dinas.

၈၈. ဓမ္မာ ဝိသိသံ ပဏိတိ ဝိသိသံ :
(3) Bacakan pamidanda lwire :

- ဟ. ဟယ ဟယ ကျကျ နှိပ် ဝိသိသံ .
- ha. Ayahan panukun kasisipan.
- န. ဝိသိသံ ဝိသိသံ .
- na. Danda arta.
- ဆ. ဆရဏဝဏ် .
- ca. Kanorayang.
- စ. ပဏိတိ ဝိသိသံ .
- ra. Penyanggaskara.

၈၉. ပဓိမိန္ဒြေ မဂုဏ် ဝိသိသံ ပဏိတိ ဝိသိသံ ဂုဏ်၊ ဝိသိသံ ဂုဏ်၊ ဝိသိသံ ဂုဏ် .
(4) Famidanda sane katiwakang patut masorsinggih manut ring kasisipannya.

၉၀. ဝိသိသံ ဂုဏ်၊ ဝိသိသံ ဂုဏ်၊ ဝိသိသံ ဂုဏ်၊ ဝိသိသံ ဂုဏ် .
(5) Jinah utawi arta pamidanda ngranjing dados druwen Desa/Banjar.

ပရဏဝါ. လိဝ်,

Pawos 71

၈၆. ဗြဟ္မာ မဂုဏ် ဝိသိသံ ပဏိတိ ဝိသိသံ ဂုဏ်၊ ဝိသိသံ ဂုဏ်၊ ဝိသိသံ ဂုဏ် .

(1) Krama.sane langkung ring tigang paruman ngelantur tan nawur tikelan, urunan mi-
တရုဏ် ဝိသိသံ ဝိသိသံ .
wah dedandan wenang kerampag.

၈၇. ပုဏ္ဏဝါ ဝိသိသံ ဂုဏ်၊ ဝိသိသံ ဂုဏ်၊ ဝိသိသံ ဂုဏ် :
(2) Rerampagan nganggen tata titi kadi ring sor :

- ဟ. ဝိသိသံ ဂုဏ်၊ ဝိသိသံ ဂုဏ်၊ ဝိသိသံ ဂုဏ် .
- ha. Kelaksanayang antuk Prajuru kesarengin antuk krama seakehne tigang

လွှဲ ပံ့ပိုးပေးရန် တောင်းဆိုချက် :

Luir sang ngelinga tanganin :

၁။ မိမိတို့ ညွှန်ကြားမှုဦးစီးဌာန၊

1. Kelian Desa Pakraman Bila Tua




ဟိန်တုတ်တီ မိမိတို့
LKETUT DARMAWAN

၂။ မိမိတို့ ညွှန်ကြားမှုဦးစီးဌာန၊

2. Kelian Banjar Kaja

မိမိတို့ ညွှန်ကြားမှုဦးစီးဌာန၊

MADE AMAN

၃။ မိမိတို့ ညွှန်ကြားမှုဦးစီးဌာန၊

3. Kelian Banjar Tengah



မိမိတို့ ညွှန်ကြားမှုဦးစီးဌာန၊

MADE BUDA ARSANA

၄။ မိမိတို့ ညွှန်ကြားမှုဦးစီးဌာန၊

4. Kelian Banjar Kelod

မိမိတို့ ညွှန်ကြားမှုဦးစီးဌာန၊

GEDE MUSPARASA

၅။ မိမိတို့ ညွှန်ကြားမှုဦးစီးဌာန၊

5. Kelian Banjar Dinas



မိမိတို့ ညွှန်ကြားမှုဦးစီးဌာန၊

NINYOMAN DARMAWENI

6. **කිහිපප්පාලකප්පිප,**
6. Kepala Desa Bila

කප්පප්පප්පප්පප්ප.
Camat Kubutambahan

පිප්පප්පප්ප.
INYOMAN ARSA

පිප්පප්පප්ප ප්ප්පප්ප, ප්ප්ප.
INYOMAN SULENDRA, BA
කිප්ප, 600000000000.
NIP. 600005910

පිප්පප්පප්ප ප්ප්පප්ප ප්ප්පප්ප:
Mengetahui dan telah dicatatkan :

ප්ප්ප:
Tanggal :

ප්ප්ප, ප්ප්ප:
Reg Nomor :

ප්ප්ප ප්ප්ප,
BUPATI BULELENG

ප්ප්ප, ප්ප්ප ප්ප්ප, ප්ප්ප.
DRS. PUTU BAGIADA, MM